

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
မြန်မာနိုင်ငံစာရင်းကောင်စီ

အမိန့်ကြော်ငြာစာအမှတ်- ၁၁/၂၀၁၅
၁၃၇၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက်
၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်

အများနှင့်ဆိုင်သောစာရင်းလုပ်ငန်းလုပ်ကိုင်သူအဖြစ် မှတ်ပုံတင်ရန် လိုအပ်ချက်များထုတ်ပြန်ခြင်း

၁။ မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေ ပုဒ်မ ၁၇ (ည) နှင့် ပုဒ်မ ၄၈ တို့အရ အများနှင့်ဆိုင်သော စာရင်းလုပ်ငန်းလုပ်ကိုင်သူအဖြစ် ကနဦးမှတ်ပုံတင်ရန် သို့မဟုတ် မှတ်ပုံတင်သက်တမ်းတိုးရန် လိုအပ်ချက်များကို ထုတ်ပြန်လိုက်သည်။

၂။ အများနှင့်ဆိုင်သော စာရင်းလုပ်ငန်းလုပ်ကိုင်သူအဖြစ် မှတ်ပုံတင်လိုသူသည် အောက်ပါ အချက်များအားလုံးနှင့် ညီညွတ်ပါက မြန်မာနိုင်ငံစာရင်းကောင်စီသို့ လျှောက်ထားရမည်-

- (က) လက်မှတ်ရပြည်သူ့စာရင်းကိုင်(ပြည့်မီ)အဖြစ်မှတ်ပုံတင်သက်တမ်းတစ်နှစ်ပြည့်ပြီးသူ၊
- (ခ) မှတ်ပုံတင်မည့် ပြက္ခဒိန်နှစ်မတိုင်မီနှစ်တွင် မြန်မာနိုင်ငံ၌ ၁၈၃ ရက်ထက်မနည်း နေထိုင်သူ၊
- (ဂ) အခြားလုပ်ငန်းအဖွဲ့အစည်းတစ်ရပ်ရပ်တွင် အချိန်ပြည့် တာဝန်ထမ်းဆောင်နေသူ မဟုတ်ခြင်း၊
- (ဃ) မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေ ပုဒ်မ ၇၂ နှင့် ၇၃ တို့အရ စုံစမ်းမှု ခံယူနေဆဲ မဟုတ်ခြင်း၊
- (င) မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေ ပုဒ်မ ၇၄ (ခ)၊ ၇၄ (ဂ)၊ ၇၅၊ ၉၀၊ ၉၁၊ ၉၂၊ ၉၃ နှင့် ၉၅ တို့အရ ပြစ်ဒဏ်ချမှတ်ခံထားရပါက ပြစ်ဒဏ်ကာလကျော်လွန်ပြီးဖြစ်ခြင်း၊
- (စ) လျှောက်ထားသည့်နှစ်အတွက် အများနှင့်ဆိုင်သောစာရင်းလုပ်ငန်းကို မိမိ၏ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် မြန်မာနိုင်ငံအတွင်းတွင် လုပ်ကိုင်မည့်သူ၊
- (ဆ) စတင်လျှောက်ထားသည့်နေ့မတိုင်မီ ၁၂ လအတွင်း စဉ်ဆက်မပြတ်လေ့လာသင်ယူမှု (Continuous Professional Development- CPD) နာရီ အနည်းဆုံး ၂၀ ရှိသူ၊

၃။ အများနှင့်ဆိုင်သော စာရင်းလုပ်ငန်းလုပ်ကိုင်ခွင့်လက်မှတ်သက်တမ်းသည် ပြက္ခဒိန်နှစ် တစ်နှစ်ဖြစ်သည်။ လုပ်ငန်းလုပ်ကိုင်ခွင့်လက်မှတ်ရရှိပြီးသူသည် နှစ်စဉ် ပြန်လည်မှတ်ပုံတင်ရမည်။ မှတ်ပုံတင်ရန်ပျက်ကွက်ပါက ထိုနှစ်အတွက် သက်တမ်းပြတ်သည်ဟု သတ်မှတ်ပါမည်။ သက်တမ်း ပြတ်သည့်နှစ်တွင် မြန်မာနိုင်ငံစာရင်းကောင်စီ၏ ၁၆ -၁၂-၂၀၁၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၃ / ၂၀၁၅) ၏ အပိုဒ် (၁) ပါ လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခွင့်မရှိပါ။

- ၄။ အများနှင့်ဆိုင်သောစာရင်းလုပ်ငန်းလုပ်ကိုင်သူအဖြစ် မှတ်ပုံတင်ထားသူသည်-
- (က) ပြက္ခဒိန်နှစ်အလိုက် သက်တမ်းတိုးမှတ်ပုံတင်ရန် ကောင်စီက သတ်မှတ်သည့် လျှောက်လွှာဖြင့် သက်တမ်းတိုးမည့်နှစ် ဇန်နဝါရီလ ၁ ရက်မှ ၃၁ ရက်နေ့အတွင်း လျှောက်ထားရမည်။
 - (ခ) အထက်အပိုဒ်ခွဲ (က) ပါအတိုင်း လျှောက်ထားခြင်း မပြုနိုင်ပါက အပိုဒ် ၇(င) တွင် ဖော်ပြထားသည့် နောက်ကျကြေးများ ပေးသွင်း၍ လျှောက်ထားရမည်။
 - (ဂ) သက်တမ်းတိုးရန် နောက်ကျသည့်ကာလတွင် အထက်အပိုဒ် (၃) ပါ လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခွင့် မရှိပါ။
 - (ဃ) ဇွန်လ (၃၀) ရက်နေ့နောက်ပိုင်းတွင်မှ မှတ်ပုံတင်သက်တမ်းတိုးရန် လျှောက်ထားလာ ပါက လုံးဝခွင့်ပြုမည်မဟုတ်ပါ။ ထိုနှစ်အတွက် သက်တမ်းပြတ်သည်ဟု သတ်မှတ်ပါမည်။
- ၅။ သက်တမ်းတိုးရန်အတွက် လိုအပ်သည့် စဉ်ဆက်မပြတ်လေ့လာသင်ယူမှု (Continuous Professional Development) နာရီကို အောက်ပါအတိုင်း သတ်မှတ်လိုက်သည်-
- (က) တစ်နှစ်လျှင် အနည်းဆုံးနာရီ (၂၀) ပြည့်မီရမည်။
 - (ခ) တဆက်တည်း (၃) နှစ်တွင် စုစုပေါင်းနာရီ (၁၂၀) ပြည့်မီရမည်။ ထိုနာရီ (၁၂၀) လုံး သည် သတ်မှတ်ပုံစံဖြင့် လေ့လာသင်ယူမှု ဖြစ်ရမည်။
 - (ဂ) သက်တမ်းပြတ်သူများ ပြန်လည်မှတ်ပုံတင်ခြင်းအတွက် သက်တမ်းတိုးမည့်နှစ် မတိုင်မီနှစ်တွင် အနည်းဆုံး (၂၀) နာရီ ပြည့်မီရမည်။
- ၆။ အထက်အပိုဒ်များပါသတ်မှတ်ချက်များနှင့် မကိုက်ညီသူများအား ကိစ္စရပ်အလိုက် စဉ်းစား ဆောင်ရွက်မည်။
- ၇။ အများနှင့်ဆိုင်သောစာရင်းလုပ်ငန်းလုပ်ကိုင်သူအဖြစ် မှတ်ပုံတင်ရန် သို့မဟုတ် သက်တမ်း တိုးရန် လျှောက်ထားရာတွင် ပေးသွင်းရမည့် အခကြေးငွေများမှာ အောက်ပါအတိုင်းဖြစ်သည် -
- (ကျပ်)
- | | |
|--|---------|
| (က) လျှောက်လွှာကြေး | ၁,၀၀၀ |
| (ခ) စတင်လျှောက်ထားခြင်း | ၃၀,၀၀၀ |
| (ဂ) နှစ်စဉ်သက်တမ်းတိုးခြင်း | ၃၀,၀၀၀ |
| (ဃ) သက်တမ်းပြတ်ကြေး(၁ နှစ်လျှင်) | ၁၀၀,၀၀၀ |
| (င) နောက်ကျကြေး- | |
| (၁) ဖေဖော်ဝါရီလ ၁ ရက်မှ မတ်လ ၃၁ ရက်အတွင်း | ၁၀,၀၀၀ |
| (၂) ဧပြီလ မှ ဇွန်လ အတွင်း (မတ်လ ၃၁ ရက်နေ့အထိ နောက်ကျ ကြေး ၁၀,၀၀၀ နှင့် ဧပြီလ မှ ဇွန်လ အထိ (၁) လ လျှင် ကျပ် ၁၀,၀၀၀) | |

၈။ အများနှင့်ဆိုင်သောစာရင်းလုပ်ငန်းလုပ်ကိုင်သူအဖြစ်မှတ်ပုံတင်ထားသူသည် မှတ်ပုံတင်ထားခြင်းကိုရပ်နားလိုပါက ရပ်နားလိုကြောင်းအကြောင်းကြားစာနှင့်အတူ လုပ်ငန်းလုပ်ကိုင်ခွင့် လက်မှတ်မူရင်းကို ရပ်နားမည့်နှစ် ဇန်နဝါရီ ၃၁ ရက်နေ့မတိုင်မီ မြန်မာနိုင်ငံစာရင်းကောင်စီရုံးသို့ ပြန်လည်အပ်နှံရမည်။ ထိုသို့အပ်နှံထားသူများကို ပြန်လည်မှတ်ပုံတင်သည့်အချိန်တွင် သက်တမ်းပြတ်ကြေးကောက်ခံမည်မဟုတ်ပါ။

၉။ အများနှင့်ဆိုင်သောစာရင်းလုပ်ငန်းလုပ်ကိုင်သူသည် လုပ်ငန်းအမည်အသုံးပြုမည်ဆိုပါက လုပ်ငန်းအမည်မှတ်ပုံတင်ခြင်းကိစ္စကို မြန်မာနိုင်ငံစာရင်းကောင်စီ၏ ၁၆-၁၂-၂၀၁၅ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၁၂ / ၂၀၁၅) ပါအတိုင်း ဆောင်ရွက်ရမည်။

၁၀။ အများနှင့်ဆိုင်သောစာရင်းလုပ်ငန်းလုပ်ကိုင်သူသည် အောက်ပါကိစ္စရပ် တစ်ခုခုဖြစ်ပေါ်လျှင် အများနှင့်ဆိုင်သောစာရင်းလုပ်ငန်း လုပ်ကိုင်ခွင့်လက်မှတ်ကို ကိစ္စရပ်ဖြစ်ပေါ်သည့်ရက်မှ ရက်ပေါင်း (၃၀) အတွင်း ပြန်လည် အပ်နှံရမည်-

- (က) မြန်မာနိုင်ငံအတွင်း အမြဲတမ်းနေထိုင်သူ မဟုတ်တော့ခြင်း၊
- (ခ) နိုင်ငံဝန်ထမ်းအဖြစ် ခန့်အပ်ခြင်းခံရခြင်း၊
- (ဂ) မြန်မာနိုင်ငံစာရင်းကောင်စီ ဥပဒေ ပုဒ်မ ၇၄ (ခ)၊ ၇၄ (ဂ) နှင့် ၇၅ တို့အရ အရေးယူခံရ၍ အပြီးသတ်စီရင်ဆုံးဖြတ်ချက် ချမှတ်ပြီးဖြစ်ခြင်း၊
- (ဃ) မြန်မာနိုင်ငံစာရင်းကောင်စီ ဥပဒေ ပုဒ်မ ၈၉၊ ၉၀၊ ၉၁၊ ၉၂၊ ၉၃၊ နှင့် ၉၅ တို့အရ အရေးယူခံရ၍ အပြီးသတ်စီရင်ဆုံးဖြတ်ချက် ချမှတ်ပြီးဖြစ်ခြင်း။

၁၁။ အထက်အပိုဒ် ၁၀ ပါသတ်မှတ်ချက်အတိုင်း အများနှင့်ဆိုင်သောစာရင်းလုပ်ငန်း လုပ်ကိုင်ခွင့်လက်မှတ်ကို ပြန်လည်အပ်နှံရန်ပျက်ကွက်သူ၏အမည်စာရင်းကို အမိန့်ကြော်ငြာစာထုတ်ပြန်မည်။

၁၂။ အများနှင့်ဆိုင်သောစာရင်းလုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်ထားခြင်းကို သက်တမ်းတိုးရန် လျှောက်ထားသည့်အချိန်တွင် အောက်ပါအထောက်အထားများ ပူးတွဲတင်ပြရမည်-


- (က) အများနှင့်ဆိုင်သောစာရင်းလုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်မူရင်း၊
- (ခ) သက်တမ်းတိုးမည့်နှစ်မတိုင်မီ ၁၂ လအတွင်း စဉ်ဆက်မပြတ်လေ့လာသင်ယူမှု (Continuous Professional Development- CPD) မှတ်တမ်း၊
- (ဂ) မှတ်ပုံတင်လက်မှတ်တွင် သက်တမ်းတိုးရန်နေရာမရှိပါက ပတ်စပို့အရွယ်ဓာတ်ပုံ(၂)ပုံ။
- (ဃ) သက်တမ်းတိုးမည့် ပြက္ခဒိန်နှစ်မတိုင်မီနှစ်တွင် မြန်မာနိုင်ငံ၌ ၁၈၃ ရက်ထက်မနည်း နေထိုင်သူဖြစ်ကြောင်း ကိုယ်တိုင်ခံဝန်ချက်၊
- (င) လျှောက်ထားချိန်တွင် အခြားလုပ်ငန်းအဖွဲ့အစည်းတစ်ရပ်ရပ်တွင် အချိန်ပြည့်တာဝန်ထမ်းဆောင်နေသူမဟုတ်ကြောင်း ကိုယ်တိုင်ခံဝန်ချက်

၁၃။ လိုအပ်ပါကအထက်အပိုဒ် ၁၂၊ အပိုဒ်ခွဲ (ဃ)နှင့်(င) တို့နှင့်သက်ဆိုင်သည့် အထောက်အထားများကို ကောင်စီကတောင်းခံနိုင်သည်။

၁၄။ အများနှင့်ဆိုင်သောစာရင်းလုပ်ငန်းလုပ်ကိုင်သူများအတွက် တားမြစ်ချက်များကို ဤအမိန့်ကြော်ငြာစာ၏နောက်ဆက်တွဲတွင် ဖော်ပြထားပါသည်။ အများနှင့်ဆိုင်သောစာရင်းလုပ်ငန်း လုပ်ကိုင်သူအဖြစ် ကနဦးမှတ်ပုံတင်ရန် သို့မဟုတ် မှတ်ပုံတင်သက်တမ်းတိုးရန် လျှောက်ထားသည့်အချိန်တွင် ထိုတားမြစ်ချက်များကို ပြုမူဆောင်ရွက်ခြင်း မပြုပါကြောင်း ဝန်ခံချက် လက်မှတ်ရေးထိုးရမည်။

၁၅။ ဤအမိန့်ကြော်ငြာစာတွင်ပါရှိသည့်အချက်များသည် ယခင်ကထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်ပါအချက်များနှင့်ကွဲလွဲနေပါက ဤအမိန့်ကြော်ငြာစာတွင် ပါရှိသည့် အချက်များက လွှမ်းမိုးသည်။

နောက်ဆက်တွဲ။ ရွက်ရေ (၃) ရွက်



ခင်စန်းဦး

အတွင်းရေးမှူး

စာအမှတ်၊ မစက/ ၇၀၂ / (၉၇၈ / ၂၀၁၅)

ရက်စွဲ၊ ၁၆ - ၁၂ - ၂၀၁၅

ဖြန့်ဝေခြင်း

ကြော်ငြာသင်ပုန်း

မိတ္တူ

မြန်မာနိုင်ငံစာရင်းကောင်စီဝင်များအားလုံး

မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းအလုပ်အမှုဆောင်များအားလုံး

အမိန့်ကြော်ငြာစာဖိုင်

ရုံးလက်ခံ

မျှောစာတွဲ

အများနှင့်ဆိုင်သော စာရင်းလုပ်ငန်းလုပ်ကိုင်သူများသည် စာရင်းလုပ်ငန်းဆောင်ရွက်ရာတွင် ကျင့်ဝတ် သိက္ခာများနှင့် မညီသည့် အောက်ပါတားမြစ်ချက်များကို ဆောင်ရွက်ခြင်းမပြုလုပ်ရ -

၁။ မိမိ၏စာရင်းလုပ်ငန်းအတွက် အများသိရှိစေရန် ကြော်ငြာရာတွင် မိမိကိုယ်တိုင် တာဝန်ခံ ဆောင်ရွက်ပေးနိုင်သည်ထက် သို့မဟုတ် မိမိတွင်ရှိသောအရည်အချင်း သို့မဟုတ် အတွေ့အကြုံ ထက်ပိုမိုထုတ်ဖော်ခြင်း၊ အခြားစာရင်းလုပ်ငန်းလုပ်ကိုင်သူအား ထိခိုက်နစ်နာစေသည့်အချက် အလက်ဖြင့် မိမိလုပ်ငန်းကိုကြော်ငြာခြင်း၊ Global network/ Association name အသုံးပြု၍ စာရင်းစစ်လုပ်ငန်းများအတွက် ကြော်ငြာခြင်း၊ မိမိဝန်ဆောင်မှုမပေးသည့် အခြား Client များ၏ အမည်စာရင်းများအား ထည့်သွင်း ကြော်ငြာခြင်း။

၂။ လုပ်ငန်းအပ်နှံသူ၏ အမြတ်/ ဝင်ငွေပေါ်တွင် အခြေတည်၍ လုပ်ငွေ/ အခကြေးငွေ တောင်းယူခြင်း။

၃။ ကောင်စီကလိုအပ်၍ တောင်းဆိုသည့် စာရင်းများနှင့်စပ်လျဉ်းသည့် အချက်အလက်များကို တင်ပြပေးရန် ပျက်ကွက်ခြင်း။

၄။ မိမိတစ်ဦးတည်းသာ သိရှိစေသော အကြောင်းအချက်များကို အလုပ်ရှင်၏ ခွင့်ပြုချက်မရဘဲ သို့မဟုတ် တည်ဆဲဥပဒေတစ်ရပ်အရ မဟုတ်ဘဲ အခြားသူထံ ထုတ်ဖော်အသိပေးခြင်း။

၅။ မိမိအားပေးအပ်သည့် စာရင်းပညာဆိုင်ရာ အလုပ်ဝတ္တရားများကို ဆောင်ရွက်ရာတွင် ထိုက်သင့်သော သတိပြုခြင်းမရှိဘဲ ဆောင်ရွက်ခြင်း။

၆။ မြန်မာနိုင်ငံစာရင်းကောင်စီ ဥပဒေ ပုဒ်မ ၂ (၃) ပါ သတ်မှတ်ပြဌာန်းထားသည့် စာရင်း လုပ်ငန်းများ၊ အောက်ဖော်ပြပါ စာရင်းလုပ်ငန်းများနှင့် မြန်မာနိုင်ငံစာရင်းကောင်စီက အခါအား လျော်စွာ သတ်မှတ်သည့်လုပ်ငန်းများကို အများနှင့်ဆိုင်သော စာရင်းလုပ်ငန်းလုပ်ကိုင်သူ မဟုတ်သူ များနှင့် တွဲဖက်ဖွဲ့စည်းဆောင်ရွက်ခြင်း-

(က) Statutory Audit (including component auditor performance)

(ခ) Forensic Audit

(ဂ) Review Engagement

(ဃ) Assurance Engagement

(င) Agreed upon Audit Procedures (including Independent Internal Audit)

(စ) စာရင်းဖော်ပြချက်၊ ကြေညာချက်၊ လုပ်ငန်းအလားအလာညွှန်းတမ်း၊ ရှင်းတမ်း၊ အစီရင်ခံစာ၊ ငွေစာရင်းစာအုပ်၊ လက်မှတ် သို့မဟုတ် ပုံစံတွင် ပြင်ပစာရင်းစစ်အဖြစ် ထောက်ခံလက်မှတ် ရေးထိုးခြင်းများ။

၇။ အထက်အပိုဒ် ၆ ပါ စာရင်းလုပ်ငန်းအမျိုးအစားများအား သက်တမ်းရှိသည့် အများနှင့် သက်ဆိုင်သော စာရင်းလုပ်ငန်းလုပ်ကိုင်ခွင့်လက်မှတ်မရှိဘဲ လုပ်ကိုင်ခြင်း။

၈။ စာရင်းစစ်လုပ်ငန်းအမည်ဖြင့် မှတ်ပုံတင်ထားသည့်စာရင်းစစ်လုပ်ငန်းအဖွဲ့ဝင်ဖြစ်သူသည် အခြားစာရင်းစစ်လုပ်ငန်းတစ်ခုခု၌ အဖွဲ့ဝင်အဖြစ်သော်လည်းကောင်း၊ မိမိကိုယ်ပိုင်စာရင်းစစ်လုပ်ငန်းအဖြစ်သော်လည်းကောင်း ဆောင်ရွက်ခြင်း။

၉။ စာရင်းစစ်အစီရင်ခံစာတွင်လက်မှတ်ထိုးရာ၌ အများနှင့်ဆိုင်သောစာရင်းလုပ်ငန်း လုပ်ကိုင်သူတစ်ဦးသည် အများနှင့်ဆိုင်သောစာရင်းလုပ်ငန်းအဖွဲ့တစ်ခုထက်ပို၍ လက်မှတ်ထိုးခြင်း ။

၁၀။ အကျိုးစီးပွားပါဝင်ပတ်သက်မှု၊ အကျိုးစီးပွားချင်းပဋိပက္ခဖြစ်မှု၊ ဆန့်ကျင်ဖက်ဖြစ်မှု၊ လွတ်လပ်မှုကို ထိခိုက်စေမှု ဖြစ်စေသောလုပ်ငန်းများကို လက်ခံဆောင်ရွက်ခြင်း။

၁၁။ ယခင်စာရင်းစစ်အဖြစ်ဆောင်ရွက်ခဲ့သူနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းမပြုဘဲ ထိုစာရင်းစစ်ရာထူးကိုလက်ခံခြင်း သို့မဟုတ် အခြားသူတစ်ဦးဆောင်ရွက်နေသည့် စာရင်းလုပ်ငန်းကို မိမိအတွက် တောင်းယူခြင်း။

၁၂။ စာရင်းစစ်များခန့်ထားခြင်းကိစ္စနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ သို့မဟုတ် သက်ဆိုင်ရာအခြားဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီခြင်းမရှိသည့် ခန့်ထားမှုများကိုလက်ခံဆောင်ရွက်ခြင်း။

၁၃။ ကုမ္ပဏီညွှန်းတမ်းတွင်သော်လည်းကောင်း၊ အခြားတစ်နည်းနည်းဖြင့်သော်လည်းကောင်း ပုံနှိပ်ထုတ်ဝေရန် အနာဂါတ်အမြတ်ငွေကို ခန့်မှန်းတွက်ချက်အတည်ပြုပေးခြင်း သို့မဟုတ် တစ်နှစ်စီအတွက် အရှုံးအမြတ်များကို သီးခြားဖော်ပြခြင်းမပြုဘဲ တစ်နှစ်ထက်ပိုသော နှစ်များအတွက်ပျမ်းမျှအမြတ်ငွေရှင်းတမ်းများကို ပုံနှိပ်ထုတ်ဝေရန်အတည်ပြုပေးခြင်း၊ သို့ရာတွင် လုပ်ငန်းလိုအပ်ချက်အရ ရေးဆွဲတင်ပြမည့် ကိစ္စရပ်များနှင့် သက်ဆိုင်ခြင်းမရှိစေရ။

၁၄။ လုပ်ငန်းရှင်က ယုံမှတ်အပ်နှံထားသည့် ငွေကြေးများကို ကိုင်တွယ်ခန့်ခွဲရပါက ယင်းငွေကြေးများကို စနစ်တကျသုံးစွဲခန့်ခွဲကြောင်း သိသာပေါ်လွင်စေရေးအတွက် လိုအပ်သော စာရင်းမှတ်တမ်းများ၊ သီးခြားဘဏ်စာရင်းများ ဖွင့်လှစ်ထိန်းသိမ်းရန် ပျက်ကွက်ခြင်း။

၁၅။ လုပ်ငန်း၏အမြတ် သို့မဟုတ် အရှုံးကို မမှန်မကန်ဖော်ပြထားခြင်းကို သိလျက်နှင့်ထုတ်ဖော်တင်ပြရန် ပျက်ကွက်ခြင်း။

၁၆။ စာရင်းပညာရှင်ဆိုင်ရာ ကျင့်ဝတ်သိက္ခာနှင့် စာရင်းလုပ်ငန်းဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများ၊ စံများကို လိုက်နာကျင့်သုံးမှုမရှိခြင်း။

၁၇။ စာရင်းလုပ်ငန်းလုပ်ကိုင်ခွင့်လက်မှတ်ကို ကာလသတ်မှတ်၍ ရုပ်သိမ်းခြင်းခံရသူ သို့မဟုတ် ပယ်ဖျက်ခြင်းခံရသူသည် စည်းကမ်းထိန်းသိမ်းရေးကော်မတီက ဆုံးဖြတ်ချက်ချသည့်နေ့မှရက်ပေါင်း ၃၀ အတွင်း စာရင်းလုပ်ငန်းလုပ်ကိုင်ခွင့်လက်မှတ်ကို ကောင်စီထံ ပြန်လည်အပ်နှံရန် ပျက်ကွက်ခြင်း။

၁၈။ မည်သည့်စာရင်းဖော်ပြချက်၊ ကြေညာချက်၊ ရှင်းတမ်း၊ အစီရင်ခံစာ၊ ငွေစာရင်းစာအုပ်၊ လက်မှတ် သို့မဟုတ် ပုံစံတွင်မဆို မဟုတ်မမှန်သည့်အချက်ကို သိလျက်နှင့်ထည့်သွင်းဖော်ပြခြင်း သို့မဟုတ် ထောက်ခံလက်မှတ်ရေးထိုးခြင်း။

၁၉။ မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိလုပ်ငန်း၏ အစုဝင်ကသော်လည်းကောင်း၊ မိမိ၏ ဝန်ထမ်းကသော်လည်းကောင်း ကြီးကြပ်ကွပ်ကဲ၍ ပြည်စုံစာစစ်ဆေးထားခြင်း မရှိသောလက်ကျန် ရှင်းတမ်း၊ အရှုံးအမြတ်စာရင်း သို့မဟုတ် မည်သည့်စာရင်းဇယားကိုမဆို အတည်ပြုပေးခြင်း သို့မဟုတ် မိမိကိုယ်စား လက်မှတ်ရေးထိုးစေခြင်း။

၂၀။ စာရင်းစစ်လုပ်ငန်းအမည်တွင် နိုင်ငံခြားအဖွဲ့အစည်း၏အမည်ကို တိုက်ရိုက်သော်လည်းကောင်း၊ ဆင်တူရိုးမှားသော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသသော်လည်းကောင်း သုံးစွဲခြင်း။


၂၁။ မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေနှင့်အညီ မြန်မာနိုင်ငံစာရင်းကောင်စီကထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာများအရ နိုင်ငံခြားသားများလုပ်ပိုင်ခွင့်မရှိသော စာရင်းလုပ်ငန်းများကို မိမိအမည် ခံ၍ နိုင်ငံခြားသားများအတွက် ဆောင်ရွက်ပေးခြင်း။

၂၂။ လက်မှတ်ရပြည်သူ့စာရင်းကိုင်မဟုတ်သူအတွက် သို့မဟုတ် လက်မှတ်ရပြည်သူ့စာရင်းကိုင် မဟုတ်သူနှင့်ပူးပေါင်းလုပ်ကိုင်၍ စာရင်းစစ်အနေဖြင့် ဘဏ္ဍာရေးရှင်းတမ်းများအား လက်မှတ် ရေးထိုးပေးခြင်း။

၂၃။ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုအား ငွေကြေးထောက်ပံ့မှု၊ ပြစ်မှုတစ်ရပ်ရပ်နှင့်စပ်ဆိုင်နိုင် သည်ဟု သံသယဖြစ်ရမှု၊ ဥပဒေတစ်ရပ်ရပ်ကိုချိုးဖောက်ရာရောက်သည်ဟု မှတ်ယူရမှု (Suspicious and unusual transactions/ events) စသည်တို့ကိုတွေ့ရှိရပါက တရားမဝင်နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများ ဗဟိုထိန်းချုပ်ရေးအဖွဲ့ထံသို့ ချက်ချင်းလျှို့ဝှက်သတင်းပေးပို့ရန် ပျက်ကွက်ခြင်း။

၂၄။ Public Listed Companies နှင့် Public Interest ပါဝင်သော companies(ဥပမာ- Banking, Insurance Company, Real Estate Developer) များတွင် စာရင်းစစ်အဖြစ် ဆောင် ရွက်မှုပေးသူများသည် ယင်းလုပ်ငန်းများနှင့်သက်ဆိုင်သော အခြားဝန်ဆောင်မှုများကို ဆောင်ရွက် ခြင်း။

၂၅။ မြန်မာနိုင်ငံစာရင်းစစ်စံ/ နိုင်ငံတကာစာရင်းစစ်စံ ပြဌာန်းချက်များနှင့် မညီညွတ်သောကိစ္စ ရပ်များဆောင်ရွက်ခြင်း။


ခင်စန်းဦး
အတွင်းရေးမှူး